

အကောက်၏ ကဲ <a-kaut kyan> 搞阴谋, 施奸计, 图谋
 အကောက်ခွဲ့နဲ့ နဲ့ <a-kaut khun> 关税, 赋税
 အကောက်စာဂျွှဲ့ နဲ့ <a-kaut sa gyun> 海关许可证
 အကောက်စား ကဲ <a-kaut sa:> (古)(罕)(收税人拿的)回扣, 酬金; 抽彩头, 抽头儿
 အကောက်ဆိပ် နဲ့ <a-kaut hsei> 海关检查站; 木材关税站
 အကောက်ဗျာတ် နဲ့ <a-kaut nyan> 阴谋, 诡计; ရှိသားလွှဲလွှဲပါ၍ ～ ဖြင့်မလုပ်ကြပါနဲ့။ 要光明正大, 不要搞阴谋诡计。
 အကောက်တော် နဲ့ <a-kaut taw> 关税: ～ ခို့ 关税 / ～ စိုးဆေးခြင်း 海关检查 / ～ နံရ 关税壁垒 / ～ နှိုး 关税率
 အကောက်တို့ကဲ နဲ့ <a-kaut tait> 海关
 အကောက်တန်ထိုး: နဲ့ <a-kaut t-dain:> 关税壁垒
 အကောက်ရွှေ့ နဲ့ <a-kaut yon> 海关
 အကောက်ရွှေ့ နဲ့ <a-kaut yon:> 海关
 အကောက်လွှဲတ် ကဲ <a-kaut lut> 免税: ～ ဆိုင်မဲ့ 自由港
 အကောက်ဝန်ထောက် နဲ့ <a-kaut wun daut> 税务局副处长
 အကောက်အကျိုး နဲ့ <a-kaut a-kyit> ①弯曲 ②诡计, 狡猾手段
 အကောက်အကျော် နဲ့ <a-kaut a-kwei> 弯曲, 曲折
 အကောက်အခွဲ့နဲ့ နဲ့ <a-kaut a-khun> 关税, 赋税
 အကောက်အစား: နဲ့ <a-kaut a-sa:> ①关税, 赋税 ②(赌博)抽头儿 ③税务工作人员
 အကောက်အပ် နဲ့ <a-kaut out> (古)税务科长或站长
 အကောက်လွှဲ နဲ့ <a-kaut hlwa> 云形截锯, 钢丝锯
 အကို့ကဲ I နဲ့ <a-kait> (书)①萌芽, 嫩芽 ②疼痛 ③剪, 咬: ပြော ~ ခံရသည်။ 被蛇咬。/ ～ ကောင်တဲ့အေး ～ 爱咬人的狗。 II ကဲ <a-kait> ①合适, 一致, 相符: သူဝယ်လာတဲ့ဘိန်ပျော်နဲ့ ~ ဖြစ်နေတယ်။ 他买来的鞋我穿正合适。/ အသဲနဲ့စားပဲဟာ ~ ပဲ။ 抽屉与桌子正合适。②正巧, 巧合, 正好, 恰好, 恰如其分: တွေးချင်သူ၏ ~ တွေးတာ ပဲ။ 正好碰到(我)想见的人。/ မျှေးချက်နဲ့နှုံးထွက် ~ ဖြစ်နေတယ်။ 芝麻的产量和估计的一样。
 အကို့ကဲအဲ နဲ့ <a-kait a-khe:> 疼痛, 酸痛: ～ ပျောက်ဆေး止痛药
 အကို့ကဲအောက် နဲ့ <a-kait a-hnyau> 萌芽, 嫩芽
 အကို့ကဲအညွှဲ့ နဲ့ <a-kait a-hnyat> 剪, 剪裁
 အကင် နဲ့ <a-kin> 烤的(食物): ငါး ~ 烤鱼
 အကင်: နဲ့ <a-kin:> ①幼果 ②(古)(人体的)火气, 热毒 ③智力, 才智, 机智
 အကင်:တက် ကဲ <a-kin: tet> (身体)上火, 有火气
 အကင်:ထူ့ ကဲ <a-kin: htu> 笨, 迟钝
 အကင်:ပါး နဲ့ <a-kin: pa:> 机智的, 机灵的: ～ သောယူ

机灵的人
 အကင်:ဝ နဲ့ <a-kin: wa:> 机灵, 精明
 အကင်:သေး ကဲ <a-kin: thei> 病势、病情稳定: ခင်ဗျားအနားအကင်:မသေးသေးဘူး။ 你的病情还在发展。
 အကင်:သတ် ကဲ <a-kin: that> 消除气味: ～ ပြီးသားဆေးခဲ့ကဲ ～ ပြုပါ၍ ～ ပေးစပ်ပါ၍ 请将猪油的腥味除掉。
 အကင်:အညှာသိ ကဲ <a-kin: a-hnya thi:> 机智
 အကောင် နဲ့ <a-kaun> ①对动物(兽、虫等)的统称 ②(对男子的蔑称)家伙: အလေား: ～ 废物, 没用的家伙 ③躯体 ④尸体 ⑤男子之间的昵称
 အကောင်ချို့ နဲ့ <a-kaun gyin> 用带皮整虾制成的酸虾
 အကောင်ပုံး နဲ့ <a-kaun bout> 死尸, 尸体
 အကောင်မ နဲ့ <a-kaun ma:> ①(对女子的蔑称)婆娘 ②(女朋友之间的昵称)丫头
 အကောင်ရွှေ့ နဲ့ <a-kaun shei> 蛇
 အကောင်လေး နဲ့ <a-kaun lei:> 小伙子, 小孩, 小家伙
 အကောင်လိုက် ကဲ <a-kaun lait> 整只地: ဆဲ ~ ကင်သည်။ 烤全鸭。/ ဇူးကောက် ~ မျှေးချက်။ 蛇把青蛙整只吞了下去。
 အကောင်အထည် နဲ့ <a-kaun a-hte> ①躯体, 身躯 ②具体的东西 ③形状, 样子: ထော် ~ ကိုပြင်ဘူးသလား။ 见过鬼是什么样子吗?
 အကောင်အထည်ပေါ် ကဲ <a-kaun a-hte paw> ①(样子、形状等)显现出: ပုံးချို့ကား ~ မလာသေးဘူး။ 一个具体完整的形象画面上还没有。②(喻)完成, 兑现, 实现, 具体化: စိမိကို ~ လာသည်။ 计划实现了。
 အကောင်အထည်ပေါ် ကဲ <a-kaun a-hte phaw> 实现: စိမိကိုမျှေးကို ~ နိုင်ပေးတဲ့ပည်။ 计划将付诸实施。
 အကောင်အထည်မဲ့ ကဲ <a-kaun a-hte me:> 抽象, 不具体: ကျွန်ုင်တော်ထဲသည် ~ ပြောဆိုနေပြင်းမဟုတ်။ 我们不是在抽象谈论。
 အကောင်အလွှာင် နဲ့ <a-kaun a-hlaun> 虫类
 အကောင်: I နဲ့ <a-kaun:> ①好的, 好心好意: ～ နဲ့အသို့ ကိုပြုးသတ်ရမယ်။ 要善于区别好歹。②完整无损的 II ကဲ <a-kaun:> ①稳妥, 有益, 积极: သူမျှေးအကြောင်းကို ~ ပဲပြောလေးရှိပါတယ်။ 总是讲别人的好话。/ ～ မြင်းစား ~ မြင်းစိတ်ဝာတ် 乐观主义 ②正经: နောက်မနောက်ပါနဲ့ ~ ပြောပါ။ 别开玩笑, 说正经的吧!
 အကောင်:ဇား နဲ့ <a-kaun: za:> 优质品, 优等品, 上等品: ဒက်ကျွဲ့ ~ 优质的确良
 အကောင်:သား နဲ့ <a-kaun: dha:> 良好的情况, 好的状况
 အကောင်:အကန်း နဲ့ <a-kaun: a-kan:> (贬)“好东西”, “好货”: သူ့ဘို့သိချင်းကို ~ လုပ်ပြီးဆိုင်တာ။ 只有他这种人,